

Chapter-2

Fire Engineering

အဆောက်အအုံ အမျိုးအစား မတူညီလျင် မီးလောင်သည့် ပုံစံ မတူညီပေါ့ ထိုကြောင့် မီးဘေးကာကွယ်ရေး (fire protection) နည်းလမ်းများ အမျိုးမျိုး ကွဲပြားကြသည်။

Fire engineering ဆိုသည့် နည်းပညာပေါ်ဟာရကို မှားယွင်းစွာ နားလည်တတ်ကြသည်။ Fire engineering ကို fire protection engineering နှင့် fire safety engineering ဟူ၍ နှစ်မျိုး ခွဲမြားနိုင်သည်။

Fire protection engineering ဆိုသည်မှာ အလိုအလျောက် မီးပြိုးသတ်သည့်စနစ်များ(automatic fire suppression system)များ၊ fire detection system များ စသည့် မီးအန္တရာယ် ကာကွယ်ပေးသည့် စနစ်များကို ဒီဇိုင်းလုပ်သည့် အင်ဂျင်နီယာပညာပိုင် ဖြစ်သည်။

Fire safety engineering ဆိုသည်မှာ မီးအန္တရာယ်မှ လုပြုခေါ်သည့် နည်းလမ်းများ၊ အစီအမံ(design of fire strategies)များကို တာဝန်ယူဆောင်ရွက်ပေးသည့် အင်ဂျင်နီယာ ဘာသာရပ်ဖြစ်သည်။ လျေကားများတည်ရှုရနာရေးနှင့် လျေကား အရေအတွက်(location and number of stairs)၊ မီးနှီးများကို ထိန်းချုပ်သည့် စနစ်ဒိုက်း(design of smoke control regimes)၊ မီးအန္တရာယ် ကာကွယ်နိုင်သည့် တွေးဗျာဆောက်မှုပိုင်းဆိုင်ရာ ဒီဇိုင်း(designed structural fire protection measures)စသည်တို့သည်။ fire safety engineering တွင် ပါဝင်သည့် ဘာသာရပ်များ ဖြစ်သည်။

မီးအန္တရာယ်နှင့် ပတ်သက်လျင် အောက်ပါ အချက်များကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။

(က) တွက်ချက်မျှော်လင့်ထားသည့် မီးတောက်လောင်နိုင်သည့် အန္တရာယ်များ (anticipated risk of a fire occurring)

(ခ) မီးလောင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဆိုးဆုံး အခြေအနေ(anticipated fire severity)

(ဂ) မီးတောက်များနှင့် မီးနှီးများ ပုံနှံမှုကို ကာကွယ်ခံနိုင်သည့် တည်ဆောက်မူ (ability of a structure to resist the spread of fire and smoke)

(ဃ) အဆောက်အအုံ အတွင်းရှိနေသူများ နှင့် အဆောက်အအုံ အနီးအနား ရှိနေသူများအား ကျရောက်လာမည့် အန္တရာယ်များမှ အကာအကွယ်ပေးနိုင်မှု(consequential danger to people in and around the building)

အဆောက်အအုံ ဒီဇိုင်းလုပ်ရာတွင် အောက်ပါအချက်များအနက်မှာသင့်လော်သည့် အချက်များကို ထည့်သွင်းသင့်သည်။

- (၁) ပြည့်စုံလုပ်လောက်သည့် ကာကွယ်တားဆီးနိုင်မှု(adequacy of means to prevent fire)
- (၂) ကြိုတင်အချက်ပေးနိုင်သည့် စနစ်များ၊ မီးတောက်လောင်မှုကို အလိုအလျောက် သိရှိနိုင်သည့် စနစ်များ (early fire warning by an automatic detection and warning system)
- (၃) ထွက်ပြေလွတ်ပြောက်နိုင်သည့် နည်းလမ်းများ၏ စံချိန်စံညွှန်းများ(standard of means of escape)
- (၄) မီးနီးများကို ထိန်းချုပ်နိုင်သည့်စနစ် တပ်ဆင်ထားရှုမှု(provision of smoke control)
- (၅) မီးတောက် မီးလျှော်ကြီးထွားနှင့် ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများ(control of the rate of growth of a fire)
- (၆) မီးဒက်ခံနိုင်သည့် တည်ဆောက်မှုများ (adequacy of the structure to resist the effects of a fire)
- (၇) မီး မပုံးပွားအောင် ကန့်သတ်ထားနိုင်မှု(degree of fire containment)
- (၈) အဆောက်အအို အတွင်း မီးလောင်သည့် နေရာနှင့် မလောင်သည့် နေရာကို ကန့်သတ်ခွဲခြားထားနိုင်မှု (fire separation between buildings or parts of buildings)
- (၉) မီးပြီမီးသတ်သည့် နည်းများ (standard of active measures for fire extinguishment or control)
- (၁၀) မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီပုံးပေးနိုင်မှု (facilities to assist the fire service)
- (၁၁) ဝန်ထမ်းများအား မီးပြီမီးသတ်နည်းသင်တန်း၊ မီးဘေးကာကွယ်ရေး သင်တန်းများ ပို့ချထားခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း နှင့်
- (၁၂) မီးဘေးကာကွယ်ရေး စနစ်များကို ပုံးမှန်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခြင်း တို့ဖြစ်သည်။

အဆောက်အအိုများ ဒီဇိုင်းလုပ်ခြင်း၊ တည်ဆောက်ခြင်း၊ နေထိုင်ခွင့်ပြုခြင်းတို့နှင့် သက်ဆိုင်သည့် အာကာပိုင် အဖွဲ့အစည်းနှစ်ခုမှာ building control authority နှင့် fire authority တို့ဖြစ်သည်။

(၁) ထွက်ပြေး လွတ်ပြောက်ရန်လမ်းများ(means of escape)

မီးလောင်သည့်အပါ ဘေးကင်းရာသို့ ထွက်ပြေး လွတ်ပြောက်ရန်အတွက် လုပ်လောက်သည့် လမ်းများ၊ နည်းများ ရှိအောင် စီမံထားရမည်။ ထိုလမ်းများကို မီးတောက်များမီးနီးများ မဝင်ရောက်နိုင်အောင် ကာကွယ် ထားရမည်။ လုပ်လောက်သည့် အလင်းရောင်ရရှိစေရမည်။ လမ်းညွှန်ဆိုင်းဘုတ်များ၊ သင့်လျဉ်သည့် အမှတ်အသားများ ထားရှိရမည်။

အာကာပိုင်များထံသို့ တင်ပြသည့် တရာ့က တတမ်းများတွင် အဆောက်အအိုအတွင်း၌ နေထိုင်မည့်လူ အရေအတွက်၊ ဘေးကင်းရာသို့ ရောက်အောင်သွားရမည့် အတိုင်းအတာ၊ အကွာအဝေး၊ စီမံထားသည့် ထွက်ပြေး လွတ်ပြောက်နိုင်သည့်နည်းလမ်းနှင့် အရေအတွက် သယည်တို့ကို ပြည့်စုံစွာ ဖော်ပြထားပေးရမည်။

(၂) အဆောက်အအိုအတွင်း မီးတောက်များ ကူးစက် ပုံးပွားနိုင်မှုကို ကန့်သတ်ထားခြင်း(internal fire spread)

အဆောက်အအို၏ အတွင်းမျက်နှာပြင် နံရံများကို ဖြတ်ကျော်၍ မီးတောက်များ ကူးစက် ပုံးပွားနိုင်မှုကို ကန့်သတ်ထားရမည်။

(၃) အဆောက်အအို အတွင်း အားရောများသို့ မီးကူးစက်ခြင်း (internal fire spread)

အဆောက်အအိုအတွင်း မီးတောက်များ ကူးစက်ပုံးပွားနိုင်မှုကို အရွယ်အစား(size)၊ တည်ဆောက်ထားပုံ (structure)ဖြင့် ကန့်သတ်ထားရမည်။ မီးမကူးစက်နိုင်သည့် နံရံ၊ မီးဒက်ခံနိုင်သည့် နံရံများဖြင့် ပိုင်းခြားကန့်သတ်ထားရမည်။ မီးရန်(fire zone) များ ဖွဲ့စားထားရမည်။

(၄) တြေားအဆောက်အအိုများသို့ မီးကူးစက်ခြင်း(external fire spread)

တြေားအဆောက်အအိုများသို့ မီးမကူးစက်နိုင်အောင် စီမံထားရမည်။ တြေားအဆောက်အအိုများနှင့်

မီးမကူးစက်နိုင်သည့်နေရာ အကျာအဝေး၊ မီးဒက်ခံနိုင်စွမ်း စသည်တို့ဖြင့် စီမံထားရမည်။

(၅) မီးသတ်သမားများ အလွယ်တကူဝင်ရောက်လာနိုင်မှ (access and facilities for the fire service)

မီးသတ်သမားသည် မီးပြိုမ်းသတ်ရန် ကယ်ဆယ်ရန် အတွက် အဆောက်အအုံခါးသို့ အလွယ်တကူရောက်ရှိနိုင်အောင် စီမံထားရမည်။ မီးလောင်နေသည့် အထပ်၊ နေရာသို့ လျင်မြန်စွာ ရောက်ရှိနိုင်ရမည်။

အထက်တွင် ဖော်ပြန်သည့် အချက်အလက်နှင့် အဓိပ္ပာယ်များကို အောက်တွင် နည်းတစ်မျိုးဖြင့် ပြန်လည် ရေးသား ထားသည်။

- (က) အဆောက်အအုံများအားလုံးကို အလွယ်တကူ မီးမလောင်ကျေမ်းနိုင်အောင် သို့မဟုတ် အလွယ်တကူ မီးမကူးစက်၊ မပျော်များနိုင်အောင် မီးပြိုမ်းလုပ် တည်ဆောက်ထားရမည်။
- (ခ) မီးလောင်သည့်အခါ အဆောက်အအုံ အတွင်းရှိ လူများ ဘေးကင်းရာသို့ အလွယ်တကူ လျင်မြန်စွာ မီးတောက်၊ မီးနှီးများ၏ အန္တရာယ်မှ ကင်းဝေးစွာ အလုပ်ခြံးစုံနည်းဖြင့် ရောက်ရှိစေရမည်။
- (ဂ) မီးမီအဆောက်အအုံမှ စတင်လောင်ကျေမ်းသည့်မီးသည် အနီးရှိ တွေ့ကြားအဆောက်အအုံခါးသို့ကူးစက် လောင်ကျေမ်းခြင်း မရှိစေရ။
- (ဃ) မီးစတင်လောင်ကျေမ်းသည့်နေရာ၊ အထပ်မှ တွေ့ကြားသို့ နေရာများသို့ မီးတောက်များ ကူးစက် ပုံးနှံခြင်း မရှိစေရ။
- (င) မီးသတ်သမားများ ကိုယ်တိုင် ဘေးအန္တရာယ်ကင်းရှင်းစွာ မီးပြိုမ်းသတ်နိုင်အောင်၊ ကယ်ဆယ် လုပ်ငန်းများ ဆောင်ရွက်နိုင်အောင် စီမံထားရမည်။

ဒီနိုင်းလုပ်ရာတွင်

(က) တတ်နိုင်သမျှ fire compartment များကို အရွယ်အစား(size) ကို သေးငယ်အောင် ပြုလုပ်သင့်သည်။

(ခ) အစိကြော်သည့်တည်ဆောက်မှုပိုင်း(main elements of structure) နှင့် compartment wall များတွင် အသုံးပြုထားသည့် ပစ္စည်းများသည် အနည်းဆုံး (၄)နာရီကြား (minimum fire resistance of 240 minutes) မီးဒက်ခံနိုင်ရမည်။ တည်နည်းအားဖြင့် တည်ဆောက်မှု အစိကြော်ပိုင်း(main elements of structure)နှင့် compartment wall များသည် မီးလောင်လျင် မပျက်စီးဘဲ (၄) နာရီကြား မီးဒက်ခံနိုင်ရမည်။

(ဂ) မီးရှုန်အဖြစ် ပိုင်းခြားသည့် ကြမ်းချင်း(fire break compartment floor)များသည် အနည်းဆုံး (၂) နာရီကြား မီးဒက်ခံနိုင်(minimum fire resistance of 120 minutes) ရမည်။ Load-bearing elements ၊ မျက်နှာကြော်(ceilings)၊ ခေါင်မှိုးနေရာ(linings to roofs)၊ အပြင်နှင့်ရော်(linings to external)၊ မီးရှုန်အဖြစ် ပိုင်းခြားသည့် အတွင်းနှံရုံ(fire-break and internal load-bearing walls) စသည်တို့တွင် မီးမလောင်နိုင်သည့် ပစ္စည်းများ(non-combustible materials) များကို အသုံးပြုရမည်။ အတွင်း နှံရုံ(internal partition)များတွင် Class 0 material များကို အသုံးပြုရမည်။

J.2 Fire Evacuation

အဆောက်အအုံး ပိုကြီးမားကျယ်ပြန်လေ မီးလောင်သည့်အခါ ထိုအဆောက်အအုံးအတွင်းမှ လူများ ပြင်ပသို့ ရောက်ရှိရန် ပိုခက်ခဲလေ ဖြစ်သည်။

The bigger the building, the harder it is for people to get out when there's a fire.

Evacuation ဆိုသည်မှာ မီးလောင်နေသည့်နေရာမှ လွတ်မြောက်အောင် ထွက်ခွာသွားခြင်း သို့မဟုတ် မီးအန္တရာယ်မှ ကယ်ဆယ်ခြင်း ဖြစ်သည်။ Total Evacuation ၊ Staged Evacuation ၊ Defend-in-Place စသည့် evacuation နည်း(၃)နည်း ရှိသည့် အနက် မည်သည့်နည်းကို အသုံးပြုရမည်ဆုံးသည့် ဆုံးဖြတ်ချက်သည် လူများ

မည်မျှ လွယ်ကူလျင်မြန်စွာ ထွက်ခွာသွား နိုင်သည် ဆိုသည့်အချက် အပေါ်တွင် မှတ်ည်သည်။ အဆောက်အအုံအတွင်း မီးတောက်လောင်ခြင်း၊ မီးတောက်နှင့် မီးနီးများ ကူးစက်ပုံ၊ နှံပုံ(development and spread of fire and smoke in the building) ကို အဆင့် (၄)ဆင့် ခွဲခြား သတ်မှတ်ထားသည်။

- (၁) မီးစတင်လောင်ကျမ်းခြင်း(outbreak of fire)
- (၂) မီးတောက်ကြီးထွားခြင်း(development of fire)
- (၃) မီးကူးစက်ပုံ၊ နှံခြင်း(spread of fire inside the building)
- (၄) မီးပြိုမ်းသတ်ခြင်း(fire fighting) တို့ဖြစ်သည်။

Total Evacuation | Staged Evacuation | Defend in Place

မီးလောင်သည့်အပါ အဆောက်အအုံ အမျိုးအစားကို လိုက်၍ လူများ ထွက်ခွာရန် ခက်ခဲခြင်း၊ လွယ်ကူခြင်း ထွက်ခွာရန် မဖြစ်နိုင်ခြင်း စသည်တို့ ဖြစ်နိုင်သည်။ အရွယ်အစားသေးငယ်သည့် အဆောက်အအုံအတွင်းမှ လူများသည် ထွက်ခွာလွယ်မြောက်ရန် လွယ်ကူသည်။ မီးလောင်သည့်အပါ ကြီးမားသည့် အဆောက်အအုံများ၊ အထပ်မြင့်သည့် အဆောက်အအုံမှ လူများ ထွက်ခွာသွားရန် ခက်ခဲသည်။

ဆေးရုံများ(hospitals)၊ လူနာဆောင်များ(healthcare institutions) နှင့် ထောင်များ (prisons) စသည်တို့မှ လူများသည် သာမန်လူများကဲ့သို့ အဆောက်အအုံမှ အလွယ်တကူ ထွက်ခွာရန် မဖြစ်နိုင်ပေါ့။ ထိုကဲ့သို့ အကြေအနေ အမျိုးမျိုးအတွက် အထူးသီးသန် ကယ်ဆယ်နိုင်သည့်နည်း(specialized method of fire evacuation) များ လိုအပ်သည်။

J.၁.၁ Total Evacuation -- Smaller Buildings

ဥပမာ- အငယ်စား အဆောက်အအုံများတွင် မီးလောင်သည့်အပါ "မီးပို့၊ မီးပို့၊ ဟု တစ်ယောက်ယောက်က အော်လိုက်ရုံဖြင့် လူများအားလုံး ချက်ချင်း ထွက်ခွာသွားလိမ့်မည်။ ဤနည်းသည် "total evacuation" ဖြစ်သည်။ ကျောင်းများ၌လည်း total evacuation ပြုလုပ်ကြသည်။ Fire alarm activate ဖြစ်သည် နှင့် တစ်ပြိုင်နှင်း နေရာ အားလုံး၏ alarm ပြည်သံ ဖြစ်ပေါ် လာလိမ့်မည်။ Alarm သံကြားသူများ အားလုံးသည် ချက်ချင်း အဆောက်အအုံမှ ထွက်ခွာသွားကြလိမ့်မည်။

လူများအားလုံး တစ်ပြိုင်နှင်း အဆောက်အအုံမှ ထွက်ခွာသွားခြင်းကို "total evacuation" ဟု ခေါ်သည်။ လူများ လူစွဲ၍ အဆောက်အအုံမှ အဆင့်ဆင့် ထွက်ခွာခြင်းကို staged evacuation သို့မဟုတ် phased evacuation ဟု ခေါ်သည်။

J.၁.၂ Staged Evacuation – High-Rise Buildings

အထပ်မြင့်သည့် အဆောက်အအုံများတွင် မီးလောင်သည့်အပါ လူများအားလုံး တစ်ပြိုင်နှင်း ထွက်ခွာသွားရန် မဖြစ်နိုင်သောကြောင့် အဆင့်ဆင့် ထွက်ခွာကြရသည်။ အန္တရာယ်ကျရောက်တော့မည့်သူများ၊ မီးလောင်နေသည့် အထပ်မှ လူများကို အရင်ဆုံး ထွက်ခွာခေါ်ခြင်း(greatest danger escape first) ဖြစ်သည်။

မီးလောင်သည့်အပါ ထွက်ခွာလွယ်မြောက်ရန်လမ်း(escape route)များ မလုံလောက်ခြင်း၊ လုံလောက်အောင် မကျယ်ပြန်ခြင်း တို့ကြောင့် အဆင့်ဆင့် ထွက်ခွာခြင်း(staged evacuation သို့မဟုတ် phase evacuation) ပြုလုပ်ရခြင်း ဖြစ်သည်။

Staged evacuation ပြုလုပ်ရန် မီးလောင်နေသည့် အထပ်(fire floor)၊ မီးလောင်နေသည့်နေရာနှင့် နီးသည့် လူများကို ဦးစွာ ထွက်ခွာခေါ်ပေးမှ ကျွန်းလူများကို ထွက်ခွာခေါ်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်စေရန် မီးလောင် နေသည့် အထပ်နှင့် နီးကပ်နေသည့်အထပ်များကို ပထမညိုးစွာ alarm မြော်သံ ထုတ်ပေးရမည်။ (alarm sounds in the zone of incident (fire floor) and all adjacent zones (floor above and below).) ကျွန်းနေရာများ အားလုံးသို့ alarm မြော်သံ မပေးခြင်း၊ သတိပေးခြင်းသာ ပြုလုပ်သည်။

ကျို့လူများအတွက် မည်သည့်ကြောဂျက်ရဲ့ မထုတ်ပြန်ဘဲ ခဏာတာမျှ တိတ်တဆိတ် နေဖိုင်သည်။ သို့မဟုတ် "Stay where you are. Let those in danger get away, after that it's your turn." စသည့် အဓိကယ်မျိုးရှိသည့် ကြောဂျက်ရဲ့ ထုတ်ပြန်ပေးရမည်။ "ဤအဆောက်အဦး၏ မည်သည့်အထပ်တွင် မီးလောင်နေပါသည်။ မီးလောင်နေသည့်အထပ်မှလူများ အရင်ဆုံးထွက်ခွာပြီး မိမိ အလုပ်ရောက်မှ ထွက်ခွာရန် အသိပေး အပ်ပါသည်။" စသည့် ကြောဂျက်ရဲ့ ထုတ်ပြန်ပေးရမည်။

J.၁.၃ Defend-in-Place - Get to a place of safety inside the building.

ဆေးရုံများ(hospitals)၊ လူနာဆောင်များ(nursing homes)နှင့် ထောင်များ(prisons)စသည့် အဆောက်အဦးများတွင် မီးလောင်လျှင် ထိအဆောက်အဦးအတွင်းရှိ မီးဘေးလုံးခြုံသည့် တော်းနေရာဘို့ ရွှေ့ပြောင်း(get to a place of safety inside the building)စေရမည်။ လက်ရှိနေရာတွင် ဆက်လက်ရှိနေလျှင် မီးဘေးအန္တရာယ်မှ ကျရောက်နိုင်သည်။ ထိုအပြင် ထိအဆောက်အဦးမှ ထွက်ခွာသွားခွင့်ပြုရန် မဖြစ်နိုင်ပေ။

J.၁.၄ Defend-in-Place (Protecting those who can't leave the building)

Defend-in-Place (protecting those who can't leave the building)နည်းသည် လူများကို နေရာတွင် သာ ရှိနေစေပြီး မီးဘေးအန္တရာယ်မှ စိတ်ချပ်ခြုံစွာ ကင်းလွှတ်အောင် လုံးခြုံမှုပေးခြင်း ဖြစ်သည်။

ဆေးရုံများ(hospitals)၊ လူနာဆောင်များ(nursing homes)နှင့် ထောင်များ(prisons) စသည့်နေရာမှ လူများသည် သူတို့ အလိုအန္တရာယ်သည့် အတိုင်း ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။ ဆေးရုံမှ လူနာများသည် လုံးခြုံရာဘို့ ထွက်သွားရန် မဖြစ်နိုင်ပေ။ လူနာဆောင်များ(nursing homes)မှ လူများသည် ကိုယ်ကျိုးမာရေး၊ စိတ်ကျိုးမာရေး အရ သူတို့ ဘာဘာ ထွက်သွားရန် မဖြစ်နိုင်ပေ။ ထောင်(prisons) အတွင်းမှ အကျဉ်းသာများကိုလည်း သူတို့ ဆန္ဒအရ ထွက်ခွာခွင့် မပြုနိုင်ပေ။

ထိုကြောင့် သူတို့ကို လက်ရှိနေရာမှ ထွက်ခွာခွင့်မပေးဘဲ ရှိရာနေရာ၊ လွှဲလောင်းရာ နေရာတို့သာ မီးဘေးအန္တရာယ်မှ လုံးခြုံအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။

(၁) Progressive

မီးတောက်နှင့် အနီးကပ်ဆုံး ရှိနေသူများကို ကပ်လျက်ရှိ မီးမလောင်သည့် မီးနားသို့ ချက်ချင်း ရွှေ့ပြောင်းခြင်း (those in immediate danger get moved to a safe adjacent zone in the building)

(၂) Defense (လက်ရှိအရှိန်တွင် မီးတောက်နှင့် ရင်ဆိုင်မနေရာသူများကို လုံးခြုံသည့်အခန်းသို့ ရွှေ့ပြောင်းခြင်း)

လက်ရှိအရှိန်တွင် မီးတောက်နှင့် ရင်ဆိုင်မနေရာသူများကို လုံးခြုံသည့်အခန်းသို့ ရွှေ့ပြောင်းပေးရမည်။

(၃) Evacuate

လမ်းလျောက်နိုင်သူ၊ တော်းလှဇ်၊ အကူအညီမလိုသူများအား အဆောက်အဦးအတွင်းမှ ထွက်ခွာခေါ်ခြင်း (those who can leave, and are not needed to assist in the Progressive or Defense procedures, exit the building)

ကြီးမားသည့် အဆောက်အဦးများတွင် ဆောင်ရွက်နိုင် စီမံထားနိုင်သည့် မီးဘေးအန္တရာယ် ကာကွယ်ရေးနည်းလမ်းများ(possible fire safety measures)

(၁) မီးစတောက်ခြင်း မဖြစ်အောင်ကာကွယ်(to prevent ignition)ပါ။

(က) မီးပွင့်၊ မီးတောက်များ ဖြစ်နိုင်သည့်အရာများ(ignition sources)ကို ထိန်းချုပ်ပါ။

(ခ) လျှပ်စစ်ပစ္စည်းများ(electrical)၊ မီးဖိုများ(cooking)၊ ဆေးလိပ်မီးများ(smoking materials)၊ စက်များ(machines and equipment) စသည်တို့ မှ မီးပွင့် မီးတောက်များ မဖြစ်ပေါ်အောင် ထိန်းချုပ်ပါ။

(J) မိုးတောက် မကြိုးထွားအောင် ထိန်းချုပ်ပါ။ (to control fire growth)

- (က) ပစ္စည်းများကို စနစ်တကျ သိမ့်မီးသိမ်းဆည်းခြင်းဖြင့် မီးလောင်နိုင်သည့် အရာများကို ထိန်းချုပ်ပါ။ (good housekeeping)
- (ခ) လောင်တွေ့ဖြစ်နိုင်သည့် အရာများကို ဖယ်ရှားခြင်းဖြင့် သို့မဟုတ် လောင်တာပမာဏကို နည်းနိုင်သမျှ နည်းအောင် ကန်းသတ်ခြင်းဖြင့် ထိန်းချုပ်ပါ။ (control fuel sources)
- (ဂ) မျက်နှာကြောင်း၊ နံရု စသည်တို့ကို မီးမတောက်လောင်နိုင်သည့် အရာများဖြင့် ပြုလုပ်ပါ။ ကာရုထားပါ။ သို့မဟုတ် အလွယ်ဆင်ထားပါ။ (specify suitable covering materials for walls and ceilings.)
- (ဃ) Hose reel များ တပ်ဆင်ထားပါ။ မီးသတ်ဘူး(fire extinguisher) များ ဆောင်ထားပါ။
- (င) Sprinkler သို့မဟုတ် တဗြားသော မီးပြိုမီးသတ်သည့် စနစ်များ(other suppression systems) တပ်ဆင် ထားပါ။
- (စ) မီးပြိုမီးသတ်ရန်အတွက် ရေများ သို့လောင်ထားပါ။ အလွယ်တက္က ရရှိအောင် စီမံထားပါ။ (check water supplies in the street for fire service use.)

(ရ) မီးနှီးများ မပျုံလွှင့်အောင်ထိန်းချုပ်ပါ။ (to control smoke spread)

- (က) မီးနှီးများ မထိုးဖောက် မဝင်ရောက်နိုင်သည့် တံခါးများ(smoke-stop door)များ တပ်ဆင်ထားပါ။ မီးနှီးများ မဝင်ရောက်နိုင်သည့် အခန်း(smoke-stop lobby)များ ထားရှိပါ။
- (ခ) တံခါးများ ပိတ်ထားပါ။ ဖွင့်ရန်မလိုသည့် တံခါးများကို ပိတ်သည့် အနေအထားတွင် ဖြစ်အောင်ထားပါ။ (ensure that doors are closed)
- (ဂ) ကောယ်များ၊ ပိုက်များ ဖြတ်သွားသည့် နံရုမှ အပေါက်များကို ပိတ်ဆို ကာကွယ်ပါ။(seal penetrations)
- (ဃ) မီးနှီးများ စွဲဝေးနေဖော်နေရာ သို့မဟုတ် မီးနှီးများ ရှိနေနိုင်မည့်နေရာများ(smoke reservoirs) mechanical vent များသို့မဟုတ် natural vent စသည်တို့ ပြုလုပ်ထားရမည်။
- (င) Smoke detector များ နှင့် duct များ အတွင်း၌ smoke damper များ တပ်ဆင်ထားရမည်။
- (စ) HVAC system များတွင် automatic control တပ်ဆင်ထားရမည်။
- (ဆ) လောကားများအတွင်း၌ တဗြားနေရာမှ မီးနှီးများ မဝင်ရောက်နိုင်အောင် လေ့အားအနည်းငယ် ပြောင်းလဲမည်။ (pressurized stairwells)
- (ဇ) မီးနှီးများ ဖြစ်ပေါ်မှု၊ ပျုံလွှင့်မှု နည်းစေရန် sprinkler များ အသုံးပြုရမည်။ (limit quantities of smoke produced by using sprinklers)

(င) အဆောက်အအုံအတွင်း မီးတောက်မီးလွှင့်များ ကူးစက်ပျုံနှင့်မှု မဖြစ်စေရန် ကန်းသတ် (to limit fire spread within building) ထားပါ။

- (က) မီးခက်ခနိုင်သည့်နံရုများ နှင့် ကြော်ခင်းများ(fire resistance walls and floor) ပြုလုပ်၍ အကန်း(compartment)များ ဖြစ်အောင် ပိုင်းခြားထားရမည်။(provide compartmentalization)
- (ခ) တံခါးများ ပိတ်နေကြောင်း သေချာစေရန် အစီအမံများ ပြုလုပ်ထားရမည်။ (ensure that doors are closed)
- (ဂ) ဒေါင်လိုက်၊ တိုးလို့ပေါက်ဖြစ်နေသည့် နေရာများ၏ မီးနှီးများ၊ မီးတောက်များ ကူးစက်နိုင်သောကြောင့် ထိန်းချုပ်(control lуб်) ထိန်းချုပ်မှုများ ပြုလုပ်ရမည်။ (control vertical shafts)
- (ဃ) အပေါက်များအားလုံးကို ပိတ်ဆိုထားရမည်။(seal penetrations)

- (c) Shaft များ၊ duct များအတွင်း၌ fire damper များ တပ်ဆင်ထားရမည်။ (provide fire dampers in shafts)
 - (d) ပြင်ပန့် ထိစပ်နေသည့် ပြောတင်းပေါက်များ အချယ်အတားနှင့် ပုံဏာန်ကို ကန့်သတ်ထားရမည်။ (limit the size and geometry of external windows)
 - (e) Sprinkler များတပ်ဆင်၍ မီးတောက်ကို တိန်းချုပ်ရမည်။ (control the fire by installing sprinklers)
- (f) အနီးရှိ တွေ့ဗော်အားဖြေားဆိုလို မီးများ မကူးစက် မရုံးပွားစေရန်အတွက် ကာကွယ်ဟန်တား၍၏ (to prevent fire spread to other buildings)
- (g) ပြောတင်းပေါက်အချယ်အတားနှင့် မှန်အမျိုးအတားကို ကန့်သတ် ထားရမည်။ (Limit the size of windows and type of glazing)
 - (h) အဆောက်အအုံ နှစ်ခုအကြားတွင် လုံလောက်သည့်နေရာ အကွာအဝေးထား၍ ပိုင်းခြားထားရမည်။ (provide adequate separation distances)
 - (i) ပြင်ပန့်ရုံများ၏ တောင့်တင်းနိုင်မှုမှ သေချာအောင် တည်ဆောက်ထားရမည်။ (ensure stability of external walls)
 - (j) အပူကြောင့် မှန်များ မကွဲပျက်အောင် စီမံထားရမည်။
 - (k) အဆောက်အအုံအနီးတော်းတွင် car park များကို အတားအဆီး အဟန်အတားဖြစ် တည်ဆောက် ပိုင်းခြား ထားရမည်။ (Use adjoining structures as barriers, e.g. car parks.)

(၆) လွတ်ပြောက်ရန်လမ်းများ (Means of escape)

- (a) လွတ်ပြောက်ရန်လမ်းများ (means of escape) တွင် detector များနှင့် fire alarm system တပ်ဆင်ထား ရမည်။ (provide detection and alarm systems)
- (b) လုံလောက်သည့် လွတ်ပြောက်ရန်လမ်းကြောင်းများ (escape routes) ထားရှိ ပေးရမည်။ (Provide sufficient number of escape routes)
- (c) အဂျိန်ကြီးဗားရှုပ်ထွေးသည့် အဆောက်အအုံများတွင် Public Address (PA) တပ်ဆင်ထားရမည်။ (provide emergency public address (PA))

(၇) Emergency Warden Intercommunication Systems (EWIS)

- (a) လွတ်ပြောက်ရန်လမ်းများသည် လုံလောက်အောင် ကျယ်ဝန်းရမည်။ (make escape routes of sufficient width)
- (b) တစ်ဖက်ပိတ်လမ်းများ၊ စက်ပိုင်းကဲ့သို့ မဆုံးနိုင်သည့်လမ်းများကို ကန့်သတ်ထားရမည်။ (limit the lengths of dead end paths and open paths)
- (c) လမ်းပြု အမှတ်အသားများနှင့် အရေးပေါ် မီးရောင်များ ထားရှိပေးရမည်။ (provide signs and emergency lighting)
- (d) အဆောက်အအုံ၏ ထွက်ခွာရန်လမ်းများ (escape routes)၊ လုပ်ငန်းစဉ်များကို ပုံမှန်လေ့ကျင့်ရမည်။ (practice evacuation procedures)
- (e) Fire alarm activate ဖြစ်သည့်အခါ တံခါးများ ဖွင့်ထားပေးရမည်။ (program a security system to release doors when the fire alarm activates)
- (f) လွတ်ပြောက်ရန်လမ်းများ (escape routes) တွင် ပစ္စည်းများ ပိတ်ဆိုထား၍ မြင်းမရှိစေရ။ (maintain good housekeeping in escape routes)

(၈) မီးသတ်သမား ကယ်ဆယ်ရေးသမားကို ကူညီပုံစံးပေးခြင်း(Facilitate rescue service operations)

- (က) မီးလောင်လျှင် မီးသတ်ဌာနသို့ တိုက်ရှိက် အလိုအလျောက် အကြောင်းကြားပေးနိုင်အောင် ပြုလုပ်ထားရမည်။ (provide alarms with direct connection to the fire service)
- (ခ) မီးလောင်နေသည့် နေရာကို ဖော်ပြရန် index panel သို့မဟုတ် annunciator panel များ တပ်ဆင်ထားခြင်း (provide index panels showing fire location)
- (ဂ) လောင်နိုင်သည့်မီးအမျိုးအစား၊ မိမိ အဆောက်အအီးနှင့် သင့်လျော်သည့် detector များကို စည်းမျဉ်းစည်းက်းများအတိုင်း တပ်ဆင်ထားပါ။
- (ဃ) မီးပြိုမီးသတ်သည့် ကိုရိယာများ ထားရှုရမည်။ (provide access for fire appliances)
- (င) မီးဒက်ခံနိုင်သည့် လမ်းများ၊ မီးသတ်သမားများ အဆောက်အအီးအတွင်းသို့ ဝင်ရောက်ရန်၊ လူများ ထွက်ခွာရန် နေရာများ ထားရှုပါ။ (provide fire resistant access within the building)
- (ဇ) မီးသတ်သမားသုံး ဓာတ်လျေကားများ ထားရှုရမည်။ (provide for control of Fireman lift)
- (ဆ) Fire control room သို့မဟုတ် Fire Command Center(FCC) ထားရှုရမည်။
- (ဇာ) Fire hydrant များ အနီးအနားတွင် ရှိနေအောင် တပ်ဆင်ထားပါ။ (ensure that fire hydrants are nearby)
- (ဇု) အဆောက်အအီးအတွင်း riser main များ တပ်ဆင်ထားရမည်။ (provide riser mains within the building)

J. မီးပြိုမီးသတ်ရန် နည်းပူးပူးဘာ(Fire Fighting Strategies)

Singapore Civil Defense Force(SCDF) မှ အဆောက်အအီးများ၏ မီးလောင်သည့်အာကဲ မီးပြိုမီးသတ်ရန် နည်းပူးပူးဘာ နှစ်ခုဗီး (two firefighting strategies) ချမှတ် အသုံးပြုသည်။

- External firefighting & rescue operation နှင့်
- Internal firefighting & rescue operation တို့ ဖြစ်သည်။

အပြင်မှ မီးပြိုမီးသတ်ခြင်း (external firefighting) တွင် အောက်ပါလုပ်ငန်းများ ပါဝင်သည်။

(က) မီးသတ်သမားများ အဆောက်အအီးအတွင်းသို့ ဝင်ရောက်ရန် မလိုအပ်ပေါ်(firemen need not enter the building)


(ခ) အပြင်ဘက်မှ မီးသတ်ကား ရေပန်း၊ စာသည်တို့ဖြင့် မီးပြိုမီးသတ်ရန် ကြိုးစားခြင်းဖြစ်သည်။(firemen could mount a fire fighting operation from outside the building)

(ဂ) အပြင်မှသာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်သည်။(rescue operations could be mounted from outside the building)

(ဃ) မီးသတ်သမား ဘေးအနွေရာယ် မကျရောင် ကာကွယ်ပေးရမည်။ (risk on firemen is limited)

(ဇ) အပြင်ဘက်မှ မီးပြိုမီးသတ်ခြင်း(external firefighting)ပြုလုပ်တွင် မီးသတ်ကားများ(firefighting vehicles)၊ စက်လေ့ကားများ၊ စက်ကိုရိယာများ(equipment) ပါဝင်သည်။ အဆောက်အအီး၏

အမြင့် ပေါ်တွင် မူတည်သည်။



ဗုံးသတ်ကားရပ်ရန် လုံလောက်အောင် ကျယ်ဝန်းပြီး နိုင်မာ သည့် နေရာ (fire engines hard standing) လိုအပ်သည်။

(က) (၁၀)မီတာထက် နှစ်သည့် အဆောက်အအီများ၏ မီးပြိုမ်းသတ်ခြင်း(external firefighting facilities for low rise buildings H < 10m)

လောက်များထားရန်အတွက် (၂၄)မီတာပတ်လည် ကျယ်ဝန်းသည့် ပလက်ဖောင်း လိုအပ်သည်။ (a platform 4mx4m is required to place the 484 ladder)

(၂) အမြင့် (၁၀)မီတာနှင့် (၂၄)မီတာ အတွင်းရှိ အဆောက်အအီများ (external fire fighting for low-rise Buildings H > 10m but < 24m)

(က) Dry rising main များ တပ်ဆင်ထားရမည်။

(ခ) Hydrant များ တပ်ဆင်ထားရမည်။

(ဂ) မီးသတ်ကားရပ်ရန် မြော သတ်မှတ်ထား ပေးရမည်။ ဝင်နိုင်တွက်နိုင်အောင် လမ်းရှုရမည်။ (Hard standing must be provided with access for fire engines)-

မီးပြိုမ်းသတ်ရန်၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် aerial ပလက်ဖောင်း ရှုရမည်။(Fire fighting and aerial platform – rescue operations.)

(ဃ) မီးသတ်သမားများ အပြင်မှအဆောက်အအီအတွင်းသို့ ဝင်ရောက်ရန် အပေါက်(access panels) တပ်ဆင်ထားရမည်။

(၃) အမြင့် (၂၄)မီတာမှ (၆၀)မီတာအတွင်းရှိ အဆောက်အအီများ၏ မီးပြိုမ်းသတ်ခြင်း (external fire fighting for high-rise Buildings H > 24m but <60m)

(က) Dry riser တပ်ဆင်ထားရမည်။

(ခ) Hydrant တပ်ဆင်ထားရမည်။

(ဂ) မီးပြိုမ်းသတ်နှင့်(firefighting)၊ ကယ်ဆယ်ရေးလုပ်ငန်းများ(rescue operations)ဆောင်ရွက်ရန် aerial platformတပ်ဆင်ထားရမည်။မီးသတ်ကား(fire engines)ရပ်ရန် မြော(hard standing) ထားရှုရမည်။

(ဃ) မီးသတ်သမားများ အပြင်မှအဆောက်အအီအတွင်းသို့ ဝင်ရောက်ရန် အပေါက်(access panels) တပ်ဆင် ထားရမည်။


(၄) အမြင့်မိတ္တ (၆၀)ကျော်သည့် အဆောက်အအီများ၏ မီးသတ်ခြင်း (external fire fighting for high-rise Buildings H > 60m)

- (က) Wet rising mains တပ်ဆင်ထားရမည်။
- (ခ) Hydrant တပ်ဆင်ထားရမည်။
- (ဂ) Hard standing must be provided with access for fire engines- Firefighting and aerial platform – rescue operations. တပ်ဆင်ထားရမည်။
- (ဃ) မီးသတ်သမားများ အပြင်မှာအဆောက်အအီအတွင်းသို့ ဝင်ရောက်ရန် အပေါက်(access panels) တပ်ဆင် ထားရမည်။

BS 7974 (BSI, 2001)တွင် ဒီဇိုင်းလုပ်ရန် အသေးစိတ်အချက်အလက်များ ရရှိနိုင်ပါသည်။

Table 2-1 Link between performance requirements and major barrier groups on fire safety.

| Performance requirement | Major barrier group |
|--|--|
| Stability and load-bearing structures | Prevent structural collapse |
| Development and spread of fire and smoke in the building | Prevent ignition Control fire growth Control smoke spread Limit fire spread within building |
| Spread of fire between buildings | Prevent spread to other buildings |
| The escape of persons | Means of escape |
| The safety of rescue personnel | Facilitate rescue service operations |



ဗုံးလုပ်မီးဘေးကာကွယ်ရေး အစီအမံများ ရေးဆွဲခြင်း

-End-